

## ဘုရားနိဘုရားခေါင်းလောင်း (၃)လုံးမှ ခေါင်းလောင်းစာရေးဟန်

\*  
စန္ဒဝဝ်း

### စာတမ်းအကျဉ်း

ဤစာတမ်းတွင် ဘုရားနိဘုရားရှိ ခေါင်းလောင်း (၃)လုံးမှ ခေါင်းလောင်းစာများကို လေ့လာတင်ပြထားပါသည်။ ခေါင်းလောင်းစာရေးဟန်ကို ဖော်ထဲတဲ့ လိုခြင်း ရည်ရွယ်ချက် ဖြစ်ပါသည်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အတွင်းရှိ ရေးဟောင်းဘုရားဖြစ်သော ဘုရားနှင့် ဆတောင်းပြည့်ဘုရား အတွင်းရှိ ခေါင်းလောင်း (၃)လုံးမှ ခေါင်းလောင်းစာများကို အလေ့လာခံ အဖြစ် သတ်မှတ်လေ့လာထားပါသည်။ ထိုသို့လေ့လာရာတွင် ရေးဟန်ဆိုင်ရာ နည်းစနစ်များကို အခြေခံ၍ ခေါင်းလောင်းစာရေးဟန်ကို ဖော်ထဲတဲ့ထား ပါသည်။ ဤစာတမ်းတွင် ဘုရားနိဘုရားသမိုင်း ခေါင်းလောင်းစာ ဝေါဟာရ နှင့်သဘောသဘာဝ၊ ဘုရားနိဘုရား ခေါင်းလောင်းစာရေးဟန် ဟူ၍ အခန်း ခွဲကာ လေ့လာထားပါသည်။ ခေါင်းလောင်းစာ ရေးဟန်ကို လေ့လာသည့် အတွက် ခေါင်းလောင်းစာများတွင် ပါဝင်သော သမိုင်းမှတ်တမ်း၊ ယဉ်ကျေးမှု များကို သိရှိလာစေသည့်အပြင် ခေါင်းလောင်းစာ ရေးဟန်၏ တန်ဖိုးကို ချင့်တွက်မိမိပါသည်။

### နီဒေန်း

ဤစာတမ်းသည် မြန်မာနိုင်ငံပို့မြော်ရှင်အဖွဲ့၊ (၁၇) ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲသို့ တင်သွင်းသော သုတေသနစာတမ်း ဖြစ်ပါသည်။ ဘုရားနိဘုရားခေါင်းလောင်းစာသည် မန္တလေးမြို့၊ ဘုရားနိဘုရား အတွင်းရှိသော ခေါင်းလောင်း (၃)လုံးမှ အလှုဗုဗုတ်တမ်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း (၃)ခန်း ခွဲ၍ လေ့လာတင်ပြထားပါသည်။ အခန်း (၁)တွင် ဘုရားနိဘုရားသမိုင်း၊ အခန်း (၂)တွင် ခေါင်းလောင်းစာ ဝေါဟာရ၊ သဘောသဘာဝနှင့် သမိုင်းအကျဉ်း၊ အခန်း (၃)တွင် ဘုရားနိဘုရား ခေါင်းလောင်း (၃)လုံးမှ ခေါင်းလောင်းစာရေးဟန် ထိုကို လေ့လာတင်ပြထားပါသည်။

### ၁။ ဘုရားနိဘုရားသမိုင်း

မန္တလေးမြို့ကို ပဋိမသက်းယနာတင် မင်းတုန်းမင်းတရားကြီး တည်ထောင် ခဲ့ပြီး မင်းနေပြည်တော် တည်ရာမြို့၊ ဖြစ်ခဲ့သည်။ ထိုသို့ တည်ထောင်မှုရာတွင် ဝင်းများ၊ ရပ်ကွက်များ အသီးသီး သတ်မှတ်ခဲ့ပါသည်။ ထိုဝင်းများ၊ ရပ်ကွက်

\* ဒေါက်တာ၊ တွဲဖက်ပါမောက္ဍ၊ မြန်မာစွာ့ဘန်၊ ရတနာပုံတဏ္ဍသိုလ်

များတွင် ဘုရားစေတီများလည်း တည်ထားကိုးကွယ်ပါသည်။ ရှေးဟောင်းဘုရား စေတီများကိုလည်း ထိန်းသိမ်းကာ တည်ထားကိုးကွယ်စေခဲ့ပါသည်။ ရှေးဟောင်း ဘုရားစေတီများတွင် ဘုရားနီဘုရားသည်လည်း တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ဘုရားနီဘုရားသမိုင်းနှင့် ပတ်သက်၍ ရွှေကိုင်းသား၏ အနှစ်- ၁၀၀ပြည့် မန္တလေး စာအုပ်တွင်-

“အနောက်ပြင် ပုလဲငွေရောင်ရပ်ရှိ ဘုရားနီဘုရားကို အမရပူရ ပဋိမြို့တည် ဘိုးတော်ဘုရား လက်ထက် ရွှေတိုက်ဝန် မောင်နှမက တည်ခဲ့သည်ဟု အမှတ်အသား တွေ့ရသည်။ အဂ်တေ မဖို့ မသုတေသဲ အုတ်ရှိုးနီးနှင့်အတိုင်း ကာလတာရည်စွာ တည်ရှိနေသည်အတွက် ဘုရားနီဟု ခေါ်ရကြခင်း ဖြစ်သည်။ ဘွဲ့တော်မှာ ဆူတောင်းပြည့် ဖြစ်လေသည်။ မန္တလေးစေတ် ရောက်သောအခါ မင်းတုန်းမင်းတရားကြီး၏တောင်ဆောင်တော် မိဘုရားက ထပ်မံပြင်ဆင် ရွှေအပြည့်ထည့်၍ ကုသိုလ်ပြုပြန် လေသည်။ မြန်မာမင်းတို့လက်ထက် တရားမှူ ဖြစ်ပွား၍ ကမ္မာကြီး ငရပ်သို့ ကျျှောင် ဘုရားနီဘုရား ရင်ပြင်တော်၌ ကျမ်းသစ္စာ ကျိုန်ဆိုကြသည်”<sup>၁</sup>

ဟူ၍ ရေးသားဖော်ပြထားပါသည်။

ဘုရားနီဘုရားသည် မန္တလေးမြို့ ပုလဲငွေရောင်အရပ်တွင် တည်ရှိသည်။ ဘုရားနီဘုရားသမိုင်း နှင့်ပတ်သက်၍ နေထွက်၏ မန္တလေးအဘိုးစာအုပ်တွင်-

“ဘုရားနီဘုရားသည် ရွှေကျိုးမြင်ဘုရား မြောက်ဘက်ရှိ ထင်ရှားသော စေတီတော်ကြီးတစ်ဆူ ဖြစ်ပေသည်။ မန္တလေးမြို့ တွင် တည်ထားကိုးကွယ်သည်။ အမရပူရစေတ် ဘိုးတော် (ဗုဒ္ဓမုဒ်း) လက်ထက် ရွှေတိုက်ဝန် မောင်နှမက တည်ထား ကိုးကွယ်ခဲ့သည်။ ဘွဲ့အမည်မှာ ဆူတောင်းပြည့်စေတီဖြစ်သည်။ နှစ်ကာလ အတန်ကြသည်အထိ အဂ်တေ မကိုင်ဘဲ အုတ်ရှိုးနီးနှင့် ဖြစ်နေသဖြင့် ဘုရားနီဟု တွင်ခဲ့လေသည်။ ထို့နောက် မင်းတုန်းမင်း လက်ထက်တွင် အချောသတ်ခဲ့ပြီး ရွှေသက်နှီး ကပ်လှုခဲ့သည်။ မြန်မာမင်းများလက်ထက်တွင် ဘုရားနီ ရင်ပြင်တွင် အမှုစစ်ဆေးစီရင်ရာတွင် ကမ္မာလေးရပ် (ရောင်း၊

<sup>၁</sup> ရွှေကိုင်းသား၊ ၁၉၅၉၊ ၂၃၃။

မီးထွန်း၊ ခဲတောက်၊ ဆန်ဝါး) ဖြင့် မစစ်ဆေးမီ ကျမ်းကျိန် သစ္စာပြုစေ အလေ့ရှိသဖြင့် သစ္စာတိုင်ဘုရားအဖြစ် ထင်ရှားခဲ့သည်။ ဘုရားတည်နေရာသည် ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ ၈၁ နှင့် ၈၂ လမ်းကြား ပုလဲငွေရောင်ရပ်တွင် တည်ရှိသည်။<sup>၁၁</sup>

ဟု ဖော်ပြထားပေသည်။

ဘုရားနဲ့ ဆုတောင်းပြည့် မြတ်စွာဘုရားစေတိတော်ကြီးကို သစ္စနှစ် ရဟန္တာ မထောင် အရှင်သူမြတ်မှ ပန္တ်ကျမ်းကိုလာ ချီးမြှင့်တော်မူပြီး တတိယသံယာယနာတင် အာသောကနဲ့နှုန်းရာဇာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော စေတိပေါင်း ရှစ်သောင်းလေးထောင်တွင် အနေကောတင် တစ်ဆူ အပါအဝင် ဖြစ်တော်မူသည်။ မူလ ဥာဏ်တော် (၁၂)တောင်၊ မွေသရီရာ၊ ဓာတ်တော် (၁၂)ဆူ ကိန်းဝပ်စံပယ် တော်မူသည်။ ပုဂံ အနော်ရထာ၊ အင်းဝ သီဟသူမှစပြီး အဆက်ဆက်လှူဒါန်းခဲ့ရာ ရတနာပုံခေတ်တွင် သာသနူးဒါယကာ ပဋိမသံယာယနာတင် ဘဝရှင် မင်းတုန်း မင်းတရားကြီးနှင့် သားတော် သီပေါ်ရာဇာ အထိ ထပ်မံဖြည့်မွမ်းမံကာ အဆင့်ဆင့် ဈေးညာ၏တော်မြှင့်ကာ တည်ထားကိုးကွယ်ခဲ့သည်။ ထိုမှတစ်ဆင့် ဘုရားနဲ့ဆုတောင်းပြည့် စေတိတော်ကြီးကို သလ္ာရာမ် (၁၂၆၃) ခုနှစ်တွင် လူအများ စုပေါင်းပြီး ထပ်မံဖြည့်စွမ်းကာ အဆင့်ဆင့် ဈေးညာ၏တော်မြှင့်ကာ တည်ထားကိုးကွယ်ခဲ့သည်။ ယခု ဥာဏ်တော်မှာ (၉၃)တောင်ရှိပြီ ဖြစ်ပေသည်။ ဘုရားနဲ့ဘုရားဆုတောင်းပြည့်မြတ်စွာ ဘုရားကြီး၏ ဘုရားဝတ္ထကမြေမှာ အရှေ့မျက်နှာ တောင်မြောက်အလား (၅၄၃)ပေ ရှိကြောင်း သီရပါသည်။

မန္တလေးမြို့ရှိ ဘုရားနဲ့ဘုရားသည် စတင်တည်ထားကိုးကွယ်သည့် သလ္ာရာမ် အခိုင်အမာ မသီရသော်လည်း ယနေ့တိုင် မန္တလေးမြို့တွင် ထင်ရှားကျော်ကြားလျက် ရှိပါသည်။

### J။ ခေါင်းလောင်းစာ ပေါ်ဟာရာ သတောသဘာဝနှင့် သမိုင်းအကျဉ်း

ခေါင်းလောင်းဟူသော ပေါ်ဟာရကို ပုဂံခေတ် မတိုင်မိကတည်းက စတင် အသုံးပြန်းကြောင်း ပညာရှင်တို့၊ ယူဆကြပေသည်။

<sup>၁၁</sup> နေထွက်၊ ၁၉၉၇၊ ၂၀၂၁။

ခေါင်းလောင်းစာဟူသည် ခေါင်းလောင်းပေါ်တွင် ရေးထိုးထားသောစာဟု အလွယ်မှတ်သားနိုင်ပေသည်။ ခေါင်းလောင်းစာနှင့်ပတ်သက်ပြီး ဆရာမောင်ခင်မင်၏ မြန်မာစကား မြန်မာရုပ်ပုံးလွှာ စာအုပ်တွင်-

“ခေါင်းလောင်းစာမှာ စေတီပုထိုးများတွင် သွန်းလုပ်လှ။  
ထားသော သတ္တုခေါင်းလောင်းများတွင် ရေးထိုးထားသော  
စာများ ဖြစ်သည်။”

ဟု ဖွင့်ဆိုထားပေသည်။ ထို့အပြင် ခေါင်းလောင်းစာနှင့် ပတ်သက်ပြီး ဆရာလိုင်ဝင်းဆွဲက မြန်မာခေါင်းလောင်းဟူသော စာအုပ်တွင်-

“ခေါင်းလောင်းစာဟူသည်မှာ ခေါင်းလောင်း၏ ကိုယ်ထည်တွင်  
မော်ကွန်းတင် ကမ္မည်းထိုးခဲ့သော မှတ်တမ်းစာဟု ဆိုနိုင်သည်။”

ဟု ဖွင့်ဆိုထားပေသည်။ ထို့အချက်များအရ ခေါင်းလောင်းစာသည် သတ္တုကြေးစာသည်တို့ဖြင့် ပြုလုပ်ထားသော ခေါင်းလောင်းကိုယ်ထည်များပေါ်တွင် ရေးထိုးသော စာများ ဖြစ်ကြောင်းကို သိနိုင်ပေသည်။

ခေါင်းလောင်းစာ၏ သဘောသဘာဝနှင့် ပတ်သက်ပြီး ခေါင်းလောင်းစာများကို ယော်ယျ (၂)မျိုး ခွဲခြားကြကြောင်း တွေ့ရသည်။ ငုံးတို့မှာ မူရင်း ခေါင်းလောင်းစာနှင့် ဆင့်ထိုးခေါင်းလောင်းစာပင် ဖြစ်သည်။ မူရင်းခေါင်းလောင်းစာတွင် ခေါင်းလောင်းသွန်းလုပ်လှု၍ အိန္ဒိုးစဉ် ခေါင်းလောင်းကိုယ်ထည်တွင် ပတ်ဝန်ကြီးဖြစ်စေ အတန်းလိုက်ဖြစ်စေ ရေးထိုးသောစာများ ဖြစ်သည်။ ဆင့်ထိုး ခေါင်းလောင်းစာများတွင် ရေးကရေးထိုးခဲ့သော ခေါင်းလောင်းစာများကို ပြုပြင်မွမ်းမံသူတို့၊ ဆင့်ထိုးရေးသားခဲ့သော စာတန်းများဖြစ်ကြောင်း ပညာရှင်တို့က ဆိုကြသည်။ ထို့အပြင် အချို့ခေါင်းလောင်းများတွင် မူရင်းရော ဆင့်ထိုး အရေးအသားမျိုးပါ တွေ့ရတတ် ကြောင်းလည်း ဆိုကြသည်။

ခေါင်းလောင်းစာတွင် အလှုံရှင်သည် မိမိအလှုံကို နောင်အရှည်တည်တဲ့ စေအောင်၊ နောင်းလူတို့၊ သိရှိအောင် ရည်ရွယ်ပြီး ရေးထိုးတတ်ကြသည်။ ထို့သို့၊ ရေးထိုးရာတွင် အလှုံရှင် စိတ်နေသဘောထားများလည်း တွေ့ရတတ်ပေသည်။ ခေါင်းလောင်းစာတွင် အလှုံရှင်အမည်၊ အလှုံပြုသော ခုနှစ်၊ ခေါင်းလောင်းအလေးချိန် စသည်တို့၊ ပါဝင်သည်ကို တွေ့နိုင်ပေသည်။ ထို့မှတစ်ဆင့် အလှုံပြု

<sup>၁</sup> ခင်မင်၊ မောင်(စန္ဒဖြူ)၊ ၁၁၇။

<sup>၂</sup> လိုင်ဝင်းဆွဲ၊ ၁၉၈၆၊ ၂၅။

ရသည့် ရည်ရွယ်ချက်၊ ဆုတောင်း၊ အမျှဝေစကားများ ထည့်သွင်းရေးသားလာကြသည်။ ထို့အပြင် ညောင်ရမ်းခေတ် ခေါင်းလောင်းစာအချို့တွင် မိမိ အလူ၍ကိုမဖျက်ဆီးစေရန် ကျို့စာရေးထိုးသော အလေ့အထရှိကြောင်းကိုလည်း သိနိုင်သည်။

ခေါင်းလောင်းစာအရေးအသားနှင့်ပတ်သက်ပြီး ဆရာလှိုင်ဝင်းဆွဲက မြန်မာ ခေါင်းလောင်း စာအုပ်တွင်-

“ခေါင်းလောင်းစာတွင် လက်ရေးလက်သား အမျိုးမျိုးကို လည်းကောင်း၊ ရေးသားစီကုံးပုံ အမျိုးမျိုးကို လည်းကောင်း တွေ့ရှိရ၏။ လေးထောင့် မန်ကျည်းစွဲလက်ရေး၊ လက်ရေးပိုင်း စသည်ဖြင့် ခေတ်ကာလကို ခွဲခြားနိုင်သော အထောက်အထား ပြယုဂ်များ ဖြစ်လေသည်။”

ဟူ၍ ခေါင်းလောင်းစာများတွင် တွေ့ရတတ်သော ခေါင်းလောင်းစာ အရေးအသားသဘောကို ရှင်းလင်းဖော်ပြထားသည်ကို တွေ့နိုင်သည်။ ပညာရှင်တို့၏ အဆိုအရ မန်ကျည်းစွဲ အကွဲရာပုံစံသည် ညောင်ရမ်းခေတ် ရှေ့ပိုင်းကာလများ ဖြစ်နိုင် ကြောင်းနှင့် ညောင်ရမ်းခေတ်နောက်းပိုင်း ရောက်သောအခါမှသာ တဖြည်းဖြည်း အပိုင်း အကွဲရာသို့ ကူးပြောင်းလာကြောင်း ခန့်မှန်းကြသည်။ ခေါင်းလောင်းစာတွင် ပါဝင်သော အကွဲရာတို့၏ သဘောသဘာဝကို တွေ့ရပေသည်။

ပုဂံခေတ်တွင် ခေါင်းလောင်းစာများကို စကားပြနှင့် ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ကဗျာပုံစံ မှတ်တမ်းတင်လာကြသည်။ နောထပ် ရေးဟန်များဖြင့် မှတ်တမ်းတင်ကြောင်းကိုလည်း တွေ့နိုင်ပါသည်။ ထို့အပြင် စကားပြနှင့် ကဗျာနှစ်မျိုးရော၍ ရေးသားပုံကို တွေ့ရပါသည်။ ကုန်းဘောင်ခေတ်နောက်းပိုင်း ကျောက်စာ အချို့တွင် ကဏ္ဍားသက်တန်း ယဉ်တွဲသော အရေးအသားနှင့် တွဲစပ်ပြီး ရေးသားကြကြောင်း တွေ့ရပေသည်။

ခေါင်းလောင်းတွင် စာဖြင့် မှတ်တမ်းတင်သည်သာမက အင်းကွက်များ ဖြင့်လည်း မှတ်တမ်းတင်ကြပါသည်။ အင်းကွက်များအပြင် စာနှင့်တကွ အရှပ်များကိုလည်း ရေးဆွဲဖော်ပြထားကြပါသည်။ ခေါင်းလောင်းစာနှင့်တကွ တွေ့ရတတ်သော အရှပ်ပုံများမှာ - ခြေသံ့ရှပ်၊ ကျားရှပ်၊ ဆင်ရှပ်၊ နဂါးရှပ်တို့အပြင် ဟသံ့ရှပ် များလည်း ပါဝင်ပေသည်။ တစ်ချို့ ခေါင်းလောင်းစာများတွင် ခေါင်းလောင်းသွန်းလောင်းပြီးသောအချို့ကို ဓာတာခွင်ပုံစံနှင့် ရေးမှတ်ကြသည်။

ခေါင်းလောင်းကို လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ကတည်းက တရုတ်ပြည်တွင် စတင်တိတွင်သုံးခဲ့ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ပျူးနိုင်ငံတော်ကြီး ထွန်းကား ခဲ့စဉ်က ပန်းတော်းလုပ်ငန်းများ ထွန်းကားလာသည်နှင့်အညီ ခေါင်းလောင်းများလည်း ဖြေလှပ်သုံးခဲ့လာခဲ့ကြပေါ်ကြောင်းကို ပျူးယဉ်ကျေးမှု သမိုင်းများတွင် တွေ့ရပေသည်။ ခေါင်းလောင်းပေါ်တွင် အလှူဗြို့ပုံကို မှတ်တမ်းတင်ရေးထိုးလေ့ ရှိကြောင်းကို လိုင်းဝင်းဆွေ၏ ရှေးဟောင်းကမ္မည်းစာများ စာအုပ်တွင်-

“ခေါင်းလောင်းစာကို အေဒီ ၅ ရာစု မှစတင်၍ ယခု ခေတ်ကာလ အထိ ရေးသားခဲ့ကြသော အထောက်အထား ရှိပါသည်။ မြန်မာ နိုင်ငံ ပဒေသရာ၏ မင်းအဆက်ဆက်တို့၏ ခေတ်အခေါ်အဝေါ် အားဖြင့် ပျူး၊ ပုဂ္ဂိုလ်၊ ပင်းယ၊ စစ်ကိုင်း၊ အင်း၊ တောင့်၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ်တို့တွင် ခေါင်းလောင်းစာများ ရေးထိုး မှတ်တမ်းတင်ခဲ့ကြသည်။”

ဟူ၍ ဖော်ပြထားပါသည်။ ရေးသားချက်အရ ခေါင်းလောင်းစာသည် အေဒီ (၅) ရာစု ပုဂ္ဂိုလ်ခေတ် မတိုင်ခင်က ပေါ်ထွန်းနေပြီဖြစ်ကြောင်း သိနိုင်သည်။ ခေတ်အဆက်ဆက် အလှူဗြိုင် အဆက်ဆက် ရေးထိုးမှတ်တမ်းတင်ကြပေါ်ကြောင်းကိုလည်း တွေ့နိုင်ပေသည်။

မြန်မာ့ခေါင်းလောင်းစာသမိုင်းနှင့် ပတ်သက်ပြီး ဦးမောင်မောင်လေး၏ ခေါင်းလောင်းစာ နိဒါန်း စာတမ်းတွင်-

“မြန်မာအကွဲရာဖြင့် ရေးထိုးသော အစောဆုံး ခေါင်းလောင်းစာကို ပုဂ္ဂိုလ်၊ မြင်းကပါ၊ တာမကီးကျေးရွာမှ ရရှိသော ခေါင်းလောင်းငယ် တွင် တွေ့ရှိနိုင်သည်။ (အမြင့် ၅၂၅ လက်မ၊ အဝ ၅၂၅ လက်မ) ဘာသာအားဖြင့် ပါ၌ဘာသာ ဖြစ်သည်။”

ဟူ၍ ရေးသားဖော်ပြထားသည်။ ခေါင်းလောင်းစာ စတင်ရေးသားသည့် အကွဲရာ အပြင် စတင်တွေ့ရှိသည့် ခေါင်းလောင်းကိုပါ သိရှိရပါသည်။

မြန်မာအကွဲရာ၊ မြန်မာဘာသာဖြင့် ရေးထိုးထားသော ရှေးအကျဆုံး ခေါင်းလောင်းမှာ ညောင်ဦးမြို့၊ ဧရာဝဏ်းခုံဘုရားအတွင်းရှိ သဗ္ဗာရာ၏ (ဇာဂု) ခုနှစ်တွင် ရေးထိုးသော ဆင်ဖြူဗြိုင် ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းဖြစ်ကြောင်း သုတေသနတို့က ဆိုကြသည်။

<sup>၁</sup> လိုင်းဝင်းဆွေ၊ ၂၀၁၄၊ ၁၁၁။

<sup>၂</sup> မောင်မောင်လေး၊ ဦး၊ ၁၉၈၆၊ ၂၂၁။

ပုဂံခေတ် မတိုင်ခင်ကတည်းက စတင်ရေးသားလျက် ရှိနေဖြူဖြစ်သော ခေါင်းလောင်းစာများသည် ပုဂံခေတ်နောက်ပိုင်း ပင်းယ၊ အင်းဝ၊ တောင်ဌ၊ သြောင်ရမ်း၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်အပြင် ယနေ့ထက် တိုင်အောင် ခေါင်းလောင်းများ သွန်းလုပ်လျှော့ဒါန်းကြပြီး အလှုပ္ပါတ်တမ်းများလည်း ယခုထက်တိုင် ရေးထိုးလျက် ရှိကြပေသည်။

### ၃။ ဘုရားနိဘုရား ခေါင်းလောင်း(၃)လုံးမှ ခေါင်းလောင်းစာရေးဟန်

မန္တေသားမြို့၊ အောင်မြေသာစံမြို့နယ် ဘုရားနိဘုရားအတွင်းရှိ ခေါင်းလောင်းများမှာ ကုန်းဘောင်ခေတ်တွင် လျှော့ဒါန်းထားသော ခေါင်းလောင်းများ ဖြစ်ပါသည်။ ခေါင်းလောင်း (၅)ခုရှိပြီး ခေါင်းလောင်း (၃)ခု၏ ရေးဟန်ကို လေ့လာတင်ပြထားပါသည်။

ယင်းတို့မှာ-

၁။ သဏ္ဌာန် (၁၂၂၈) ခုနှစ်၊ ကဆုန်လ၊ ဘုရားနိဘုရားမြောက်ဘက်ရှိ ခေါင်းလောင်းအမ မယ်မှို လျှော့သော ခေါင်းလောင်းစာ

၂။ သဏ္ဌာန် (၁၂၂၉) ခုနှစ်၊ ဝါဆို လပြည့်ကျော် ၉ ရက်နေ့၊ ဘုရားနိဘုရား အနောက်မြောက်ဘက်ရှိ အလှုပ္ပါတ် မောင်ကျော် လျှော့သော ခေါင်းလောင်းစာ

၃။ သဏ္ဌာန် (၁၂၄၇) ခုနှစ်၊ ပထမ ဝါဆိုလ၊ ဘုရားနိဘုရားမြောက်ဘက်ရှိ အလှုပ္ပါတ် ဆရာကျူး လျှော့သော ခေါင်းလောင်းစာ

တို့ဖြစ်ပါသည်။ ထို့ကြောင့် ခေါင်းလောင်းစာရေးဟန်ကို စာပေရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ရေးဟန်ပညာကို ဆရာကြီး မောင်ခင်မင်(စန္ဒဖြူ)က-

“စာပေအရေးအဖွဲ့၊ တစ်ခုတွင် အသုံးပြုထားသော ဘာသာစကား၏ သွင်ပြင်လက္ခဏာများကို သရုပ်ဖော်ခြင်းနှင့် ထိုသရုပ်ဖော်ပြနှုံးကို အခြေပြုလျက် စာပေ၏ အရည်အသွေးကို တန်ဖိုးဖြတ်ခြင်း ဟူသော အလုပ်နှစ်ခုကို အဓိကဆောင်ရွက်ရသည်”

<sup>°</sup> ခင်မင်၊ မောင်(စန္ဒဖြူ)၊ ၂၀၀၁၊ ၅။

ဟူ၍ ဆိုထားပါသည်။

အမမယ်မှို့ ခေါင်းလောင်းစာတွင် ရေးထိုးထားသော အကြောင်းအရာများမှာ ရေးဦးစွာ မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်များကို အမွန်းတင်ကာ ရေးထိုး ဖော်ပြထားသည်။ ထို့နောက် ဘုရားရှင်၏ သာသနာတော် အနှစ် (၂၄၁၀) ရောက်သော အခါတွင် ရတနာပုံ နေပြည်တော်ကြီးကို အပ်ချုပ်တော်မူသော မင်းတုန်းမင်းတရား၏ ဘုန်းတော်တို့ကို ချီးကျျေးဖွင့်ဆိုထားပေသည်။ ထို့နောက်တွင် ခေါင်းလောင်းကို လူၢဒါန်းကြောင်း ရေးထိုးထားသည်။ သလ္လရာ၏ (၁၂၂၈) ခုနှစ် ကဆုန်လတွင် ခေါင်းလောင်းကို လူၢဒါန်းခဲ့သည်။ ခေါင်းလောင်း၏ အလှူရှင်မှာ စည်ရှည်ရပ် (ယခုအခါ စက်ရှင်)ရပ်တွင် နေထိုင်သော မမယ်မှို့ ဖြစ်သည်။ ခေါင်းလောင်း အလှူရှင် နေသောအရပ်သည် သံရောင်းရာနေရာ ဖြစ်သည်။ ခေါင်းလောင်းကို လူၢဒါန်းသည့် အခါ သားကြီး မောင်စ၊ သမီးကြီး မညီစုံ၊ သမီး အလတ် မရွှေအေး၊ သမီး အငယ် မခါတိနှင့် တိုင်ပင်ပြီး လူၢဒါန်းခဲ့ကြောင်း ရေးထိုးမှတ်တမ်းတင်ထားပါပေသည်။ ထို့နောက် မိမိလူၢဒါန်းသော ခေါင်းလောင်း၏ ခမ်းနားကြီးကျယ်ပုံတို့ကို အမွန်းတင် ရေးဖွဲ့ထားပါသည်။ ခေါင်းလောင်းကိုလှူရာတွင် ရေစက်ချ လူၢဒါန်းခဲ့ပေသည်။ ထိုကောင်းမှုအကျိုးကြောင့် အသာတေါ်တရားလေးပါးတို့၏ ကင်းရာကုန်ရာ ဖြစ်သော အရဟတ္ထဖိုလ် အရဟတ္ထမဂ် ရလိုကြောင်း ဆုတောင်းစကားတို့ဖြင့် မှတ်တမ်းတင် ထားခြင်း ဖြစ်ပေသည်။ ခေါင်းလောင်းပြုလုပ်သော အဖိုးအခင့်နှင့် ပိဿာချိန် မပါဝင်ချေ။

အမမယ်မှို့ ခေါင်းလောင်းစာ၏ စီစဉ်တင်ပြပုံ ရေးဟန်မှာ ဘုရား၏ ဂုဏ်တော်၊ ရတနာပုံမြို့ တည်ထောင်ပုံ၊ မင်းတုန်းမင်း၏ ကြီးမြတ်ပုံ၊ အလှူပြုသည့်နေ့ရက်၊ အလှူရှင်၏ အမည်၊ နေရပ်၊ အလှူပစ္စည်း၊ အမျှဝေပုံတို့ကို ဖော်ပြထားပါသည်။

ဘုရားနီခေါင်းလောင်းစာများကို လေ့လာရာ၌ အလှူရှင်တို့သည် အလှူပြုရာတွင် ဘုရားရှင်၏ ဂုဏ်တော်များကို ခေါင်းလောင်း၏ အစမှာပင် ထည့်သွင်းရေးသားသည်ကို တွေ့ရသည်။

မြတ်စွာဘုရားရှင်၏ ဂုဏ်တော် ဘုန်းတော်တို့ကို ဖွဲ့ရာ၌ ခေါင်းလောင်း အမမယ်မှို့ ခေါင်းလောင်းစာတွင်-

“အစိန္တယျဂုရာရပတသ။ သော်မြော်။ လောကနထား။ ဒေဝါဒေ။ မဓာသမီး။ မနိဘဂဝါ။ ဝိနာရက်။ နာထစသည်။ မကျိုးကောင်း။ ဂုဏ်အပေါင်းနှင့် ပြည့်စုံတော်မူသေား။ တသု

တာဒိသသာ။ ထိုသို့ သဘောရှိသော။ နာတသာ။ အကျွန်းနှပ်  
တို့၏။ စီးပွားချမ်းသာကို မေတ္တာ၏ အစွမ်းဖြင့် တောင့်တတော်မှူ  
တတ်သော မြတ်စွာဘုရား၏” (၁၂၂၈-က-၅)

ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ ထုံးစံအတိုင်း ဘုရားရှင်၏ ကြီးမားမြင့်မြတ်ပုံကို ဦးထိပ်  
ထားကာ ရေးသားထားကြောင်း တွေ့ရပေသည်။

ဘုရားနိဘုရား ခေါင်းလောင်းစာများတွင် မင်း၏ဘုန်းတော်ကို ဖွဲ့ဆိုခြင်း  
များလည်း ပါဝင်သည်။ မင်းဘုန်းမင်းတရားလက်ထက် သတ္တရာခြုံ (၁၂၂၈)ခုထိုး  
ခေါင်းလောင်းအမ မယ်မှိုခေါင်းလောင်းစာတွင်-

“အာဒိစွာဝံသ သမ္မတဝါ။ နေနတ်၏ အနွယ်တော် ဖြစ်တော်မှူ  
ထသော” (၁၂၂၈-က-၁)

ဟူ၍ လည်းကောင်း

“မဟာရဓာနီမင်းနေပြည်ကြီး၏ သွယ်ရာ အကို ကြီးငယ်နှင့်  
ပြည့်စုံစွာ တည်ထောင် အာဒိအစရိ၍ မြိုတည်နှင့်တည်  
မင်းတရားကြီး တမူလည်း ဖြစ်ထသော။ ဒီပါတလာနိတိကေား  
ဇွဲ။ ကုန်းပြင် ထင်ရားပုံနှံသော အာဏာရှိတော်မှူထသော”  
(၁၂၂၈-က-၁)

ဟူ၍လည်းကောင်း ရည်လျားခမ်းနားစွာ ရေးထိုးမှတ်တမ်းတင်ထားသည်ကို တွေ့နှင့်  
ပေသည်။ ရေးဦးစွာ မင်းတရားကြီး၏ အနွယ်တော် မြင့်မြတ်ပုံကို ဖွဲ့ဆိုထားပြီး  
တစ်ဆက်တည်းပင် မြိုတည်နှင့်တည် မင်းတစ်ပါး ဖြစ်သည့်အကြောင်း  
ရေးထိုးထားသည်ကို တွေ့ရပါသည်။

အလှူရှင်များသည် မိမိတို့ အလှူပြုသည့်အခါ အလှူပြုသည့်အချိန်တို့ကို  
ရေးထိုးဖော်ပြကသည်ကို တွေ့ရသည်။ ခေါင်းလောင်းအမ မယ်မှိုခေါင်းလောင်းစာ  
တွင်-

“ကောဇာသကြို ၁၂၂၈ ခ ဂိုမှန္တော်။ နွေ့ရတုဖြစ်သော။ ဝသာခေါ်  
ကျွဲလနှီးက် သံနွှေးရေး။ ပြိုနေ့လက်တတ်။ ကောင်မြတ်မြတ်မဂ်လာ  
အခါနေရက်နှီးက်။” (၁၂၂၈-က-၁)

ဟု တွေ့ရပေသည်။ သို့သော် ဂြိုဟ်နက္ခတ် ကောင်းမွန်သောနေ့တွင် လျှော့ဒီနီးမှာကို ဖော်ပြသည်ကို ကြည့်ခြင်းအားဖြင့် အလှူရှင်၏ ဗုဒ္ဓဘာသာဝင်တို့၏ အလှူပြုသည့်အတိုင်း နေ့ကောင်းရက်သာ ရွေးချယ်လေ့ရှိပုံကို တွေ့နှိုင်ပေသည်။

ခေါင်းလောင်းစာများတွင် အလှူရှင်တို့သည် မိမိတို့နေထိုင်ရာ အရပ်ဒေသကို ဖော်ပြလေ့ ရှိကြပါသည်။ ခေါင်းလောင်းအမ မယ်မှုခေါင်းလောင်းစာတွင် မိမိနေထိုင်ရာ အရပ်ဒေသကို-

“စဉ်ရည် တိဂုယ်သာ။ စဉ်ရည်ဟူ၍ အမည်ရှိသော။ မြို့တော်  
ကြီး၏ ခွဲရသာ။ တံခါး၏ ပဟို။ အပဖြစ်သော။ အယျက  
ဌာနေ့။ သံရောင်ရာအရပ်၌။ ဝါ။ သံသည်တို့နေရာ။ သံတန်း  
အရပ်၌။” (၁၂၂-က-၁)

ဟူ၍ ဖော်ပြထားပါသည်။ သံရောင်း၊ သံထည်း၊ သံတန်း ဟူ၍ နေထိုင်ရာအရပ်၊ အလုပ်အကိုင်၊ အရောင်းအဝယ် ပြုလုပ်သည့်နေရာများကို ပါဝင်အောင် ရေးသားထားပါသည်။ စဉ်ရည်တံခါးသည် ယခုထက်တိုင်အောင် ရှိသေးသော်လည်း စဉ်ရည်အရပ်မှာမူ ယခုလက်ရှိတွင် စက်ရှင်အရပ်ဟု အမည်တွင်ပါသည်။ စက်ရှင်အရပ်ကို နတ်မောက်ထွန်းရှိနိုင်က ဝင်းတွေ့နဲ့ တည်ခဲ့သည့် မင်းနေပြည် စာအုပ်တွင်-

“အကွက် (၁၄၇) စက်ရှင်ဝင်းသည် စက်ရှင်တံတားကို အစွဲပြု၍  
ခေါ်ပေါ်ကြသည်။ ၈၀ လမ်းနှင့် ၈၁ လမ်းကြား၊ ၁၉ လမ်းနှင့်  
၂၀ လမ်းကြား ရှိသည်။ အရှေ့ဘက်တွင် စက်ရှင်တံတား  
ပျက်ကြီးကို တွေ့နှိုင်သည်။ ရေးအမည်မှန်မှာ စဉ်ရည်တံခါး  
ဖြစ်သည်။”

ဟု ရေးသားဖော်ပြထားပါသည်။ ထို့အပြင် သံသည်တို့၏နေရာ သံတန်းအရပ်တွင် နေထိုင်သည်ဟု ဆိုသည်ကို ကြည့်ခြင်းအားဖြင့် ကုန်းဘောင်ခေတ်က သံအရောင်းအဝယ်ပြုရာ နေရာဖြစ်ကြောင်းကိုလည်း သိနိုင်ပေသည်။

မမယ်မှု ခေါင်းလောင်းစာတွင် အလှူပစ္စည်းမှာ ခေါင်းလောင်းတစ်လုံးတည်းသာ ဖြစ်ပါသည်။ မိမိလျှော့သော အလှူပစ္စည်းဖြစ်သည့် ခေါင်းလောင်း၏ အကြောင်းကို အလက်း အဆင်တန်ဆာ ဥပမာများစွာဖြင့် ဖော်ကျူးကာ ခေါင်းလောင်း၏ ဂုဏ်အကိုရပ်တို့ကို ပေါ်လွင်အောင် ဖွဲ့ဆိုရေးသားထားသည်ကို-

<sup>၁</sup> ထွန်းရှိနိုင်၊ နတ်မောက်၊ ၂၀၀၉၊ ၁၄၈

“နိစ္စာဒါဒီရဂုပေတံ။ ပဲတင်ထပ်ခြင် အစရှိသော အသံနှင့်  
ပြည့်စုံသော သူသု ဖွဲ့ပင့်လောဟာ။ အလွန်သန့်စင်သော။  
ဝဋ္ဌမဉ်သော ကျေဖြစ်သော။ ဝိစိတ္တ ရှပ လကိုတံ။ ဆန်းကြယ်သော။  
အရှပ်တို့ဖြင့် တဆာဆင်အပ်သော။ တိအသလယော။ ဥပါသော  
အခိုက်အတန်ရှိသော နတ်တိနေရာ တာဝတီသာ နတ်ပြည့်။  
ဝသန္တသော။ နေသော။ သက္ကသာ။ သက္ကာမင်္ဂာ။ ကရဝန္တဝါ။  
တစ်ကြိမ်မှုတ်လျှင်။ စတုမာ သတော။ ငါလ တိုင်မ။ ဘဒ္ဒနရှုံး။  
အသံစုံသော။ . . .”

ဟူ၍ ခေါင်းလောင်း၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် အသံနှင့်ပြည့်စုံသော၊ အလွန်  
သန့်စင်သော စသည့် နာမဝိသသနများနှင့် ဝေဝေးဆာဆာ ရေးထိုးထားပါသည်။

ဘုရားနိဘုရား ခေါင်းလောင်းစာများ၏ အလှူရှင်တို့သည် မိမိတို့၏ အလှူကို  
ရေးထိုးမှတ်တမ်းတင်ရာတွင် အလက်ာ အဆင်တန်ဆာများ သုံးထားကြောင်း တွေ့ရ  
ပေသည်။

ခေါင်းလောင်း၏ အသံသာပုံကို သာမန်မရေးဖွဲ့သဲ အသံသာပုံမှာ ကုဋ္ဌ  
တစ်သောင်း ရှိပုံကို-

“ချိုမစ်တသောင်ခုတေ (အတိသုယုဝါတ္ထီအလက်ာ)" (၁၂၂-၁)

ဟူ၍ ခေါင်းလောင်း၏ ထူးခြားပုံကို အံ့ဩဖွယ်ဖြစ်အောင် မှတ်တမ်းတင် ရေးထိုး  
ထားသည်။ ခေါင်းလောင်းသည် လေးလပြည့်မှ အသံခဲ့ပြီး နတ်ခရာသင်းကဲ့သို့လည်း  
အသံသာသော ခေါင်းလောင်းဖြစ်သည်ဟု စာဖတ်သူ အံ့ဩဖွယ်ဖြစ်အောင် ရေးထိုး  
ထားသည်။ ခေါင်းလောင်း၏ ကောင်းမွန်ပုံကိုလည်း ပေါ်လွင်လာစေသော ရေးဟန်  
ဖြစ်ပါသည်။

ခေါင်းလောင်းအမ မယ်မို့ ခေါင်းလောင်းစာတွင် အလှူရှင်သည် ခေါင်းလောင်းကို  
လှူဒါန်းရာတွင် အလွန်သန့်စင်သောစိတ်ဖြင့် လှူဒါန်းပုံ၊ သားသမီး မြေးမြစ်  
အပေါင်းနှင့် ရေစက်သွန်းချုပြီး ကောင်းစွာ လှူဒါန်းပုံကို-

“သုဒ္ဓဟာသထောသာ အလွန်သန့်စင် ရွင်လန်သောစိတ်ဖြင့်။  
ဒက္ခာဏံး။ ရေစက်ကို ဒါတယိတ္ထာန်။ ကျေဇူး။ မယံး  
ခေါင်းလောင်း အမ မမယ်မှုနှင့်တကွ သာသို့ မြေးမြစ် တစ္  
တိသည် သုပုံမြို့သုံး။ ကော်စွာလှူဒါန်းပုံ ပူဇော်ကုန်၏” (၁၂၃-၁)

ဟု တွေ့ရပါသည်။

ခေါင်းလောင်းအမ မယ်မိုခေါင်းလောင်းစာ၏ ဆုတောင်းပံ့မှာ-

“အမှာကံ။ အကျွန်းနှုပ်တို့၏။ လူဒံပုညံ့။ ကောင်းမှုသည်  
အသတေတရား င့် ပါး တို့၏ ကုန်ရာ အရဟတ္ထမဂ် အရဟတ္ထ  
ဖိုလ်ကို ဆောင်စွဲပနိုင်သည်သောတဲ့ ဖြစ်စေသတည်း။” (၁၂၂၈-  
က-၁)

ဟူ၍ ရိုးရိုးရှင်းရှင်းနှင့်သာ ဆုတောင်းစကား ဆိုထားသည်ကို တွေ့နိုင်ပေသည်။  
အရဟတ္ထမဂ်ကိုသာ ရရှိသော အလှူရှင်၏ စိတ်နေသဘာထားကို တွေ့ရပေသည်။

ခေါင်းလောင်းအမ မယ်မို ခေါင်းလောင်းစာတွင်မူ အမျှဝေခြင်း မပါရှိချေ။

အလှူရှင် မောင်ကျူပ်ခေါင်းလောင်းစာတွင် ရှေးဦးစွာ ဘုရားသခင်၏  
သာသနတော် နှစ်ထောင့် လေးရာအကျော်တွင် ရတနာပုံနေပြည်တော်ကြီးတွင်  
စိုးစံသော မင်းတုန်းမင်းအကြောင်းကို ချီးကျျေးဖွဲ့ကာ မှတ်တမ်းတင်ထားသည်။  
အလှူရှင်သည် စည်ရည်အရပ် (ယခု စက်ရှင်) အရပ်တွင် နေထိုင်သူ ဖြစ်သည်။  
အလှူရှင်အမည်မှာ မောင်ကျူပ် ဖြစ်သည်။ နေ့သည် အလှူ့ဒါယိကာမမှာ မဘီ  
ဖြစ်သည်။ လှူ့ဒါန်းရသည့် ရည်ရွယ်ချက် ဆုတောင်းစကားမှာ ခန္ဓာချုပ်ပြုမီးပြီး  
နိုဗ္ဗန်ကို လိုချင်သောကြောင့် ဖြစ်သည်။ အလှူရှင်သည် ရပ်တော်မူဘုရား တစ်ဆူ၊  
အခန်း ကိုးခန်း ပါဝင်ဖွဲ့စည်းထားသော တန်ဆောင်းတို့အပြင် ခေါင်းလောင်းကိုပါ  
သွန်းလုပ်လှု့ဒါန်းခဲ့သည်။ ခေါင်းလောင်းအတွက် ကျသုတေ အဖိုးအခမှာ အသပြာ  
(၁၂၀၀၀) ဖြစ်သည်။ အလှူပြုသည့်အချိန်သည် သဏ္ဌာန် (၁၂၂၉) ဝါဆို  
လပြည့်ကျော် (၉)ရက်နေ့ ဖြစ်သည်။ နောက်ထပ် ဆုတောင်းတစ်ခုမှာ ထိပြုရသော  
ကောင်းမှုကြောင့် တိုင်းပြည့်ကို အပ်ချုပ်စိုးစံလိုသော မင်းတစ်ပါး ဖြစ်ရလိုကြောင်း  
ဆုတောင်းထားပေသည်။ ထို့နောက် မိမိ၏ အလှူ့ကို မိဘ ဆွေမျိုးသားချင်းများ  
အပြင် နတ် လူ ဖိုလ်ပါ အစရှိသော သူများလည်း မိမိ၏ကုသိုလ်နှင့်တကွ ထပ်တူရ  
စေကြောင်း အမျှဝေထားပါသည်။ နောက်ဆုံးတွင် ဘုရားဆုံးကို ရလိုကြောင်း  
ဆုတောင်းထားပံ့တို့ဖြင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အလှူရှင် မောင်ကျူပ် ခေါင်းလောင်းစာတွင် ဘုရား၏ဂုဏ်တော်ကို-

“နှုရာနှုရ သမော သံရုံးက လောက်တံ့ ပတ္တုဖြစ်တော်မူသော  
ဂေါတမ ဘုရားသွေး” (၁၂၂၉ က-၂)

ဟု ပါဋ္ဌာသာနှင့်သာ ဘုန်းတော်ကို ဖွဲ့ဆိုထားပေသည်။

အလူ၍ရှင် မောင်ကျုပ် ခေါင်းလောင်းစာတွင် မင်းတုန်းမင်းတရားကြီး၏  
ဘုန်းတော်ကို ဖွဲ့ဆိုရာတွင်-

“မန္တလေးပြည်ကြီးကို။ တိုင်းသီဘန်ဆင်း။ အောင်မြေနင်းတော်  
မူသော ကုန်းဘောင်သမတာ။ ဖလဝစကရတ်။ မြစ်တော်ဥက္ကာင့်  
မန္တတ်ဘုရားသည်။ တလ္လားသပြေ မြေမွှေ့မိပ်ကို။ ဘုန်းရပ်  
ပေး၍။”

ဟု ရေးထိုးမှတ်တမ်းတင်ထားသည်ကို တွေ့နိုင်သည်။ မန္တလေးမြို့ကို မန္တလေး  
ပြည်ကြီး ဟူသော ကုန်းဘောင်ခေတ် ရေးဟန်ကိုလည်း တွေ့ရပါသည်။

အလူ၍ရှင်သည် မိသားတစ်စုနှင့် သိုင်းသိုင်းရိုင်းရိုင်း ကောင်းကောင်းမွန်မွန်  
လူ၍ဒါန်းပုံကို ပေါ်လွင်စေသော ရေးဟန်ကို တွေ့ရပါသည်။

ထို့နောက် အလူ၍ရှင် မောင်ကျုပ် ခေါင်းလောင်းစာတွင် အလူ၍ပြုသည့်  
ရက်ကို-

“၁၂၂၉-ခ ဝါဆိုလပြည်ကျော် ၉ ရက်နေ့။” (၁၂၂၉-က-၂)

ဟူ၍ ရိုးရှင်းစွာ ရေးထိုးထားပါသည်။

ဘုရားနီဘုရား ခေါင်းလောင်းစာများတွင် အလူ၍ရှင်တို့သည် မိမိတို့  
အကြောင်းကို ရေးသားဖော်ပြသည်။ အလူ၍ရှင် မောင်ကျုပ် ခေါင်းလောင်းစာတွင်  
အလူ၍ရှင်သည် စည်ရှည်ရပ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ဆွေစဉ်မျိုးဆက် ကုသိလ်  
မပြတ်ပြခဲ့သော မျိုးနှယ်မှလာသောသူ ဖြစ်ကြောင်း၊ နှလုံးသားဖြူစ်သူ ဖြစ်ကြောင်း၊  
သတင်းကောင်းနှင့်သာ ပြည့်စုံသူဖြစ်သော လူမွန်လုရည် ဖြစ်ကြောင်းကို-

“ဘတန်းပြာသော စည်ရှည်ရပ်နော၊ မျိုးဆွေစည်ဆက်။ မပြက်  
ကူလဲ။ သူဒွေးရတို့။ ကောင်းဘို့ အယူ။ ကြည်မှန်စ်လုံး၊  
သုံးလေးသွေး၊ စင်ကြယ်ခြင်းနှင့်ပြည့်စုံသော။ မောင်ကျုပ်တွင်မည်း  
လူမွန်ရည်သည်” (၁၂၂၉-က-၂)

ဟူ၍ ရေးထိုးမှတ်တမ်းတင်ထားသည်။ နေရပ်ကိုသာမက မျိုးရိုး၊ စိတ်နေ  
သဘောထား စသည်တို့ကိုပါ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အလူ၍ရှင် မောင်ကျုပ် ခေါင်းလောင်းစာ၌ မိမိ၏ အလူ၍ပစ္စည်းကို ဖော်ပြ  
ရာတွင်-

“လက္ခဏာကြီးငယ် မြော်သွယ်ရောင်ပြည်။ ပိတ်လည် ရေမီး  
ရှိဝါးသွယ်ဖြာ။ ထက်နတ်ရွာမှု။ သယ်သူသို့။ ကြွလာအက။  
ရွှေဆင်တုခသို့။ ရူမညီသော ရွှေရပ်တော်ဘုရား။ ၁။ ငိုပြင် တာ။  
သာသနောတမက။ မူလအရင် သုန္တုရှင်းကြည်လင်။ ရွှေမှင်မိဝါး  
မရာပြောင်ရွှေနှင့် တိန်တိန်တွေနှင့်သော ဇခန်း ထမဝါ တစောင်း။ ၂။  
သဒ္ဓါဒါနာ။ သဟသသချုံာ။ သပြာကျုပ်ပေါင် တသောင်း  
နှစ်ထောင်။ ရေတွက်ဆောင်သား။ အသံမြင့်မှု။ ကြေးကလိမ့်သည်။  
နှစ်သိမ့်ဝေးနှီး။ နိုမငြီးသော ခေါင်းလောင်း ကြေးစင်။ ၃။  
အသီးသီးအရပ်ရပ်” (၁၂၂၉-က-၂)

ဟု ရေးထိုးထားသည်ကို တွေ့ရပေသည်။ ရပ်တော်မူရှုပ်ပွားတော်ကို လှူဒါန်းရှုံးရှုံး  
ရပ်တော်မူဘုရား၏ ပုံပန်းသဏ္ဌာန်ကို သရှုပ်ဖော်ရာတွင် တာဝတိသာနတ်ပြည်သို့  
မပေါ်တော်မိန်တ်သားအား တရားဟောအပြီး သယ်သူနဂိုရှုပ်ပြည်သို့ ပြန်ဆင်းလာ  
သည့်အခါ ရောင်ခြည်တော် မြောက်သွယ် ကွန်းမြှေးနေဟန်တို့နှင့် ခိုင်းနှီးငြိုင်းရေးထိုး  
ထားသည်ကို တွေ့ရပေသည်။ ထို့အပြင် အလှူရှင်သည် တန်ဆောင်းနှင့် ခေါင်းလောင်း  
တို့ကိုပါ လှူဒါန်းကြောင်း စီစဉ်ဖော်ပြ ရေးထိုးထားပေသည်။ မိမိ၏အလှူကို  
ကာရန်ချိတ် စကားပြေဟန်ဖြင့် ဝေဝေဆာဆာ ရေးထိုးမှတ်တမ်းတင်ထားပုံကို  
တွေ့ရပေသည်။

အလှူရှင် မောင်ကျုပ် ခေါင်းလောင်းစာတွင် ဆုတောင်းစာကို -

“စက်သံသရာ ခန္ဓာလမ်းခေါ်။ ခရီးမှတက်ဆန်ရွှေ နိုဗ္ဗာန်ပြည်။  
အောင်မြေစည်ကို ကပ်ဆည်း ခိုလုံရခြင်း အကျိုးငါ့” (၁၂၂၉-  
က-၂)

ဟူ၍ သံသရာဝင်ဆင်းခဲ့မှ လွှတ်ပြီးသည့်နောက်တွင် နိုဗ္ဗာန်ကို ရောက်လို့ကြောင်း  
ဆိုထားသည်။ နောက်ဆုံးတွင် ဘုရားဆုကို ရလိုသောသဘောကို -

“ပုံဒီအာန့်ပြည်ဆုံးပါလို၏” (၁၂၂၉-က-၂)

ဟု ရေးက ရေးထိုးခဲ့သော ခေါင်းလောင်းစာများအတိုင်း သွယ်ပိုက်သောနည်းဖြင့်  
ဘုရားဆုကို တောင်းထားသည့် ပိဋ္ဌာ (၃)ပါး ရသော ဘုရားဖြစ်ရလိုသည့်  
အလှူရှင်၏ စိတ်နေသဘောထားကို တွေ့နိုင်ပေသည်။

အမျှဝေရာတွင် အလှူရှင် မောင်ကျုပ် ခေါင်းလောင်းစာတွင် -

“ကောင်းမှု၏အဖိုကိုလည်း။ ရွှေမြေသနင်း မင်းနှင့်တက္ကာ။ မိဘ နှစ်ပါး သာမယားမျိုးဆွဲ။ ဗိုလ်ချု နတ် လူ သုံးဘုံသူတို့ ထာနှင့်ရေသည်။ သက်သေဖြင့်ပိုထ အမျှဆက်ပါသည်။ ကျွန်ုံးနှင့် ကိုနှင့်။ ကုသိုလ်ထပ်မျှ ရကုံကြ၍ သုခြေးလောင်း စေသော်။”  
(၁၂၂၉-က-၃)

ဟူ၍ ပါရိုပေသည်။ အလှူရှင်သည် မင်း၊ မိဘ၊ သားမယား၊ ရွှေမျိုးနှင့် ဗိုလ်ပါများ အပါအဝင် လူ နတ် သတ္တဝါ သုံးဘုံသားတို့ပါ သူ့ကုသိုလ်နှင့် ထပ်တူထပ်မျှ ရစေလိုသော ဆန္ဒဖြင့် အမျှဝေထားသည်မှာ မိဘအပေါ် တိုင်းပြည်အုပ်ချုပ်သော မင်းဘုရင်အပေါ် ရွှေမျိုးများအပေါ်တွင် အလေးထားတတ်သူတစ်ဦး ဖြစ်ကြောင်း၊ သူတစ်ဦးကိုပါ မိမိနှင့်ထပ်တူ ကုသိုလ်အကျိုး ရရှိခဲ့စားစေလိုသူ ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။

တတိယ ခေါင်းလောင်းမှာ ဆရာကျူး၏ ခေါင်းလောင်းစာ ဖြစ်သည်။ ထိုခေါင်းလောင်းစာသည်လည်း ရေးဦးစွာ မင်းဘုရင်းမင်းတရားကြီး၏ ဘုန်းတော်ကို ရေးဖွံ့ထားသည်။ အလှူရှင် ဆရာကျူးသည် ကြေးမံတံခါးအတွင်းတွင် နေထိုင်သူ ဖြစ်သည်။ နေးသည်၏အမည်မှာ မယ်ခိုင်ဖြစ်ကြောင်း ဆိုသည်။ အလှူပြုသည် ခုနှစ်မှာ သတ္တရာမ် (၁၂၄၇) ပထမဝါဆိုလ ဖြစ်သည်။ အလှူပစ္စည်းများမှာ ဂုပ်ပွားတော်တစ်ခု၊ ပလ္လာင်၊ အုတ်ရေပုံ၊ တံခွန်တိုင်၊ ခေါင်းလောင်းတို့အပြင် မျက်နှာကျက်လည်း ပြရှုပ်လှုဒါန်းခုပေသည်။ ထို့အပြင် ရေတွင်းလည်း လှုဒါန်းကြောင်း တွေ့ရသည်။ အလှူပြုသော အကျိုးအားကြောင့် ဘဝများစွာ ဖြစ်သော်လည်း အပါယ လေးပါး ကပ်သုံးပါး ရန်ပြစ်ရှစ်ပါးမှ လွှတ်သောသူ ဖြစ်ရလိုကြောင်း ဆုတောင်းထားသည်။ ထို့အပြင် မိမိ၏အလှူကို အမျှဝေရာတွင် လူ၊ နတ်တို့ သတ္တဝါအပေါင်း ရကြစေလိုကြောင်း ရေးထိုးထားသည်။ တစ်ဖန် မျက်နှာမြင်က ချစ်ခင်ပါစေ၊ အသံကြားက သနားပါစေ စသည့် ဆုတောင်းများအပြင် သစ္စာလေးပါးကိုလည်း သိမြင်လို သောသူ၊ နောင်ပွင့်မည့် ဘုရားကိုလည်း ဖူးတွေ့ရလိုကြောင်းနှင့် တရားဓမ္မကို ဦးစွာ နာကြားလိုသောသူ ဖြစ်ကြောင်း ဆုတောင်းထားသည်။ ထို့အပြင် မိမိ၏ ကုသိုလ် ကောင်းမှုအကျိုးကို မိဘ ဆရာ ရွှေမျိုးများအပြင် တိုင်းပြည်အုပ်ချုပ်သော မင်းနှင့် မိဖုရားကို လည်းကောင်း၊ သားသမီးများအပြင် မူးမတ်ဗိုလ်ပါ နတ်သံကြား ပြော့ဗွာမင်း တို့မှအစ ယမမင်း အဆုံး ရစေလိုကြောင်း အမျှပေးဝေထားသည်။ ခေါင်းလောင်း အလေးချိန်မှာ ကြေးချိန် ၁၄၂၇၂၀ ချိန် ဖြစ်ကြောင်းနှင့် ခေါင်းလောင်း၏ ကျသင့်ငွေမှာ ကြေးပါသာ တသောင်းကျော် ကျကြောင်းတို့ကို ရေးထိုးမှတ်တမ်းတင် ထားခြင်း ဖြစ်သည်။

ဆရာကျူး ခေါင်းလောင်းစာတွင် မြတ်စွာဘုရား၏ ဂုဏ်တော်ကို ဖွဲ့ဆိုခြင်း မပါရှိချေ။ သို့သော် မင်းတုန်းမင်းတရားကြီး၏ ဘုန်းတော်ဘွဲ့ကို ဦးစွာ ရေးသား ဖော်ပြထားပေသည်။ တိုင်းပြည်အုပ်ချုပ်သော မင်းဘုရင်အပေါ် အလေးထားသည့် သဘောမျိုး ဖြစ်သည်။

အလှုံးရှင် ဆရာကျူး ခေါင်းလောင်းစာတွင်-

“ဘုန်းမို့မန္တာတ်။ စကရပ်ဟု ဥက္ကာ၍စောလှ။ ပြောမဝသာ။ ပဋိမ သကိုယနာတင်။ ဘန်တ်ရှင်၏၊ ရွှေရင်တော်နှစ်။ သားတော် စစ်နှင့်။ ဦးသစ်ရွှေလှော်သမီးတော်။” (၁၂၄၇-က-၃)

ဟု ဘုန်းတော်ကို ဖွဲ့ဆိုထားသည်ကို တွေ့ရပေသည်။ မင်းတုန်းမင်းတရားကြီး၏ ဘုန်းတော်ကိုဖွဲ့ဆိုထားပြီး မင်းတုန်းမင်းတရားကြီးနောက် နှစ်းတက်သည့် သီပေါ်မင်းနှင့် စုဖုရားတို့၏ အကြောင်းကို သွယ်စိုက်ဖော်ပြထားပေသည်။ မင်းတုန်းမင်းတရားကြီးသည် တိုင်းပြည်ကို အုပ်ချုပ်နေသော မင်းမဟုတ်သည့်တိုင်အောင် မင်းတရားကြီး၏ ဘုန်းတော်ကိုပါ ထည့်သွင်းရေးသားထားသည်ကို တွေ့ရပေသည်။ လက်ရှိအုပ်ချုပ်သော မင်းဘုရင်ကိုလည်း ပဋိမသကိုယနာတင် မင်းမျိုးမင်းနှယ် ဖြစ်ကြောင်းကို ပြဆိုလိုသည့် အလှုံးရှင်၏ စိတ်နေစိတ်ထားကိုပါ တွေ့ရပေသည်။

အလှုံးရှင် ဆရာကျူး ခေါင်းလောင်းစာတွင်-

“နှစ်ရောက်ဘာ။ ထောင်နှစ်ရာကာ။ စွန်သာလေးဆယ်။ ဓမ္မနှစ်ကယ်၍။ ဆန်းကျယ်ပထမ။ ဝါဆိုလနှုံးကို။” (၁၂၇၄-က-၃)

ဟု တွေ့ရပေသည်။ အလှုံးပြုသည့်အချိန်ကို စာပေဟန်ဖြောင်းမှတ်တမ်းတင်ထားပုံကို တွေ့ရပေသည်။

ခေါင်းလောင်းစာများမှ ခုနှစ် သက္ကရာဇ်များ ရေးထိုးပုံကို လေ့လာလျှင် အချို့ခေါင်းလောင်းစာများတွင် ကဏ္ဍား သက်တများဖြောင်းမှတ်တမ်းတင်ထားပုံကို အရေးအကွဲရာနှင့်လည်း မှတ်တမ်းတင်လေ့ရှိပုံကို လေ့လာရပါသည်။

အလှုံးရှင် ဆရာကျူးသည် မိမိ၏အလှုံးကို မှတ်တမ်းတင်ရာတွင် မြေကို အစိုးရသော နတ်သားကိုပါ တိုင်တည်ပြီး သက်သေပြုပြီး အလှုံးပြုပုံကို တွေ့ရသည်။ ခေါင်းလောင်းစာတွင်-

“သုနှိုးအောင်။ သက်သေညာ၍” (၁၂၄၇-က-၃)

ဟု ရေးထိုးထားသည်။ ထိုသို့ ဝသန္တရေကို သက်သေပြု လူ။ဒါန်းသည့်အလောကို ရှုံးခေတ်ကတည်းက ကျောက်စာများတွင် တွေ့နိုင်သည့်အတွက် ဗုဒ္ဓဘာသာဝင် တို့၏ တိုင်တည်သက်သေပြုခြင်း အလောအထက်ခုသည် ထွန်းကားလျက် ရှိကြောင်း သိနိုင်ပေသည်။

ခေါင်းလောင်းစာများသည် ခေါင်းလောင်းသွန်းလုပ် လူ။ဒါန်းပြီး ရေးထိုး ထားသည့် စာများဖြစ်သည့်အတွက် သွန်းလုပ်လူ။ဒါန်းသည့် ခေါင်းလောင်း၏ အလေးချိန်၊ အရွယ်ပမာဏများကို အတိအကျ ဖော်ပြလေ့ရှိသည်။ ဘုရားနှီဘုရား ခေါင်းလောင်းစာများတွင် ခေါင်းလောင်းအလေးချိန်ကို စာဟန်ဖြင့်သော် လည်းကောင်း၊ ဂကာန်းသက်တဖြင့်သော် လည်းကောင်း၊ ရေးထိုးဖော်ပြထားသည်ကို တွေ့ရသည်။ အလှုပြချိန်၊ အလှုပြပြုပုံ၊ အလှုပြစွဲည်း၊ ဆူတောင်းနှင့် အမျှဝေစကားများ ပါဝင် နေသည်ကိုလည်း တွေ့ရပေသည်။ နေရပ်များကို အတိအကျ ဖော်ပြပေးခြင်းအား ဖြင့်လည်း မွန်လေးခေတ်တွင် ခေါ်ဝေါနသော အမည်များနှင့် ယနေ့ခေတ် ခေါ်ဝေါ ကွဲပြားမှ ရှိသည်ကို တွေ့နိုင်ပါသည်။ ရပ်ကွက်၏ မူလအမည်ကို ရေးထိုးဖော်ပြ ထားသည့် အတွက်လည်း ခိုင်မာသည့် သမိုင်းအထာက်အထားများကို သိရှိနိုင် ပါသည်။

ထို့အတူပင် ဆရာကျူးး ခေါင်းလောင်းစာတွင်-

“ဉာဏ်ရုံးတူ၊ တအားမူလျက်၊ ကြည်ဗြှုမြတ်လေး။  
ခွင့်တော်ပေး၍၊ တင့်ရေးတင့်ဘွယ်။ အသွယ်သွယ်ကို ရှုံးဝယ်  
တင်စေ။ လျှော့ပစေဟု။ မိန့်ရွှေ့ဗျာသံ။ အထူးနှံ၍။ ကျော်လျှံး  
သင်တုံး။ သ-င်ချုံလျက်။ မြတ်မည်ရင်း။ တံကားတွင်းဝယ်။  
အိမ်ခင်းသာယာ။ နေထိုင်ပါသည်။ သညာမည်တူ။ ဆရာကျူးနှင့်”  
(၁၂၄၇-က-၃)

ဟူ၍ ရေးထိုးမှတ်တမ်းတင်ထားပါသည်။ အလှုရှင်၏ ရေးသားချက်အရ အလှုရှင်၏ အလုပ်အကိုင်ကိုပါ သိရှိခွင့်ရရှိသော ဘုရင်၏ ယုံကြည်အားထားခြင်း ခံရသူဖြစ်ပုံ ကောင်းမွန်ရာကို အကြံပေးရသည့် မှုံးမတ်တစ်ဦး ဖြစ်ပုံတို့ကို ခန်းမှန်းနိုင်သည်။ နှုန်းတော်အတွင်းတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်းကိုလည်း သိရသည်။ အလုပ် အကိုင်နှင့် နေထိုင်ရာအရပ်ကို အလှုမှတ်တမ်းတွင် ဖော်ပြရေးသားထားသည်။

ဘုရားနှီဘုရား ခေါင်းလောင်းစာများအရ ခေါင်းလောင်းအလှုရှင်တို့သည် မိမိတို့၏ မျိုးရိုး အရပ်ဒေသနှင့် အလုပ်အကိုင်တို့ကိုပါ ဖော်ကျူးရေးသားထား သည်မှာ ခေါင်းလောင်းစာများ၏ ထူးခြားမှုတစ်ရပ်ဟု ဆိုနိုင်ပါသည်။

အလူ၍ရင် မောင်ကျိုး၊ ခေါင်းလောင်းစာတွင် မိမိလူ၍ဒါန်းသော အလူပစ္စည်း  
တိုကို ဖော်ပြရာတွင်-

“တည်ထားစံရာန်။ ဝလှုင်ပြန်လည်။ စိန်မှန်တကဲး။ မှတ်ထွတ်  
တွဲလျက်။ တတွဲမှတ်ကြီး။ ဥက္ကာမီးသို့။ ရောင်ညီးပြောင်လက်။  
မျက်နှာကျက်နှင့်။ စိန်ခက်ရောင်လျပ်။ ဥ၌ရေပ်လည်း။ ပွင့်ချပ်  
ပန်းမွန်။ ဆန်းအလွန်ရှင့်။ သုဝဏ်ရောင်ညီး။ သံခိုက်ထိုးကာ။  
ဝေးနီးထိန်တော်း။ အရှိန်မော်လျက်။ စိန်ကျော်လျုံပြိုင်။ တံခွန်  
တိုင်မူ။ ရောင်ဆိုင်နေလာ။ ဆံရေသ၍။ ဗုဒ္ဓသက်သော။ ပြုလွှာ  
ပေသည်။ သူ၏နှစ်တ်သား။ ရွှေရုပ်ပွားနှင့်။ ပတမြား  
ရောင်မောင်း။ စိန်ခေါင်းလောင်းလည်း။ ငြိမ့်ညာင်းသံသာာ။  
ရေတွင်းမှာမူ။ ဒေဝါမှာဟာ။ ဖန်လှာရသို့။ သင်းမြိုက်ည်လင်။  
ဇချိုလင်တည့့်” (၁၂၄၇-က-၃)

ဟု တွေ့ရပေသည်။ အလူ၍ရှင်သည် မိမိ၏အလူ၍ကို တိတိကျကျဖော်ပြထားကာ  
မိမိလူ၍သော အလူပစ္စည်းများဖြစ်သော မျက်နှာကျက်၊ အုတ်ရေပ်၊ တံခွန်တိုင်၊  
ခေါင်းလောင်း၊ ရေတွင်း စသည်တို့ကို အသေးစိတ်လည်း ရေးဖွဲ့ထားပေသည်။

အလူပစ္စည်းများကို လေ့လာကြည့်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ လူ၍ဒါန်း  
လေ့ရှိသော၊ ဘုရား၊ တန်ဆောင်း၊ ရေတွင်းရေကန်၊ သိမ်များ ပါဝင်နေသည်ကို  
တွေ့ရပေသည်။ အလူပစ္စည်းများကို ကြည့်ခြင်းအားဖြင့် အလူ၍ရှင်တို့၏ ဥစာ  
စည်းစိမ် ကြယ်ဝမှုကို ဖော်ပြနေပြီး၊ အလူပစ္စည်းနှင့် ပတ်သက်၍ ရေးထိုးထား  
သည်တို့မှာလည်း အလူ၍ရှင်၏ စိတ်နေစိတ်ထားကို ပေါ်လှင်စေပါသည်။

ခေါင်းလောင်းစာပါ အလူပစ္စည်းများ၏ တန်ဖိုးအရ ဥစာစည်းစိမ် ပြည့်စုံ  
သူများဖြစ်ကြောင်း ခန့်မှန်းသိနိုင်ပေသည်။ အလူ၍ရှင်၏ အမျိုးအနွယ်ကိုကြည့်လျှင်  
မင်းမှုထမ်းများလည်း ဖြစ်သကဲ့သို့၊ သာမန် အရပ်သားများလည်း ပါဝင်ပေသည်။  
သာမန်အရပ်သားဖြစ်သော်လည်း ဥစာစည်းစိမ်ပြည့်ဝသူ ဖြစ်ကြောင်း နေထိုင်ရာ  
အရပ်တို့ကိုကြည့်ပြီး သိနိုင်ပေသည်။ ဆုတောင်းပုံနှင့် အမျှဝော်များကို ကြည့်ခြင်း  
အားဖြင့် အလူ၍ရှင်တို့၏ စိတ်ဆန္ဒသဘောကို တွေ့နိုင်စေသည်။

အလူ၍ရှင် ဆရာကျိုး၊ ခေါင်းလောင်းစာတွင် အလူ၍ရှင် ဆရာကျိုး၏  
ဆုတောင်းသည် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါးမှ လွတ်ပြီး မျက်နှာမြင်  
ချစ်ခင်ပါစေ အသံကြား သနားပါစေ ဟူသော လောကီဆုတောင်း သာမက တရားထူး  
ရလိုသော၊ နောင်ပွင့်မည့်ဘုရားကို ဖူးမြင်လို့သော လောကုတ္ထရာဆုတို့ကိုပါ

ရည်ညွှန်းထားသူဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ အလျှောင်တို့၏ အချို့ ဆုတောင်းစကားများမှာ ဝေဝေဆာဆာ ရည်ရည်လျားလျား ရေးထိုးထားသည်ကို တွေ့နိုင်သကဲ့သို့ အချို့ဆုတောင်းစကားများမှာ တို့တို့ရှင်းရှင်း ရှိသည်ကို တွေ့ရပေသည်။

ဆရာကျူးဗီး ခေါင်းလောင်းစာတွင်-

“ထိုကုသလပြုသမျှကို။ နှိုင်းဆပုဟု။ ရွှေမေရှုသို့။ ကျေးဇူး  
အရှင်။ မွေးမိခင်နှင့်။ ဂုဏ်အင်ကြီးလှ မွေးသည်ဘဟု။ သင်ပြ  
ဆရာ။ ညာတကာနှင့်။ ရာဇာပြည့်ရှင် တို့သခင်တည့်။  
တောင်တင်ညာတား။ မိဖုရားနှင့်။ ပတ္တမြားရွှေလှုံး။ ရင်သွေး  
တော်တို့။ မှုးကျော်မတ်လှ ရာထူးရသည့်။ ပြည်မလက်ရှုံး။  
ပြည်ပခံးနှင့်။ ပြည်းလုံးမိုလ်မှုး။ ဝတိနှင့်ဝယ်။ ထိန်ကျူး  
ဘုန်သစ်။ ဒေဝရာမီတို့။ နတ်စစ်သကြား နတ်အများတို့။  
နတ်သားဝသုံး။ မကျင်းတုံပဲ။ ရှစ်ဘုံရှစ်ထပ်။ ငရဲရပ်ကို။  
မြိုက်ပ်စောင်ခြင်း။ ယမမင်းမှာ စသည်များလှဲ့။ ဝေနေယကို။  
သမတာဂေါ်။ အမျှဝေ၏” (၁၂၇-က-၃)

ဟု တွေ့ရပေသည်။ မိဘ၊ ဆရာသမားတို့အပြင် တိုင်းပြည်အပ်ချုပ်သော မင်းနှင့်  
မိဖုရား သာမက သားတော် သမီးတော် တို့ကိုပါ အမျှပေးဝေထားသည်ကို  
ကြည့်ခြင်းအားဖြင့် မင်းနှင့်ဆက်ဆံနေရသူ ဖြစ်ကြောင်း ရာထူးရာခံရှိသူတစ်ဦး  
ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ထို့အပြင် မှုးမတ်မိုလ်ပါများနှင့် သီကြားမင်း  
နတ်တို့အပြင် ငရဲရှစ်ထပ်ကို အစိုးရသော ယမမင်းကိုပါ အမျှပေးဝေထားသည်ကို  
တွေ့ရပေသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးတွင် တွေ့ရတတ်သော အမျှအတန်း ပေးဝေ  
သည့် အလေ့အထ တစ်ခုဟု ဆိုဖွယ်ရာ ဖြစ်ပေသည်။

ဘုရားနီဘုရားဝင်းအတွင်းရှိ ခေါင်းလောင်းစာများ၏ ဆုတောင်းပုံကို လေ့လာ  
ကြည့်လျှင် တစ်ချို့ အလျှောင်များသည် အရဟတ္တဖိုကိုသာ ရည်သန်ပြီး ဆုတောင်း  
ကြသည်။ တစ်ချို့မှာ ဘုရားဆုကို သွယ်ပိုက်ပြီး ဆုပန်ကြသည်ကို တွေ့ရသည်။  
နို့ဗု့နို့လည်း တောင်းကြသည်မှာ ရှေးအစဉ်အဆက်ကတည်းက ထွန်းကားလာ  
သောအလေ့သည် ထိုအချိန်တွင်လည်း ထွန်းကားလျက် ရှိနေကြောင်း သိနိုင်ပေသည်။

အမျှဝေရာတွင် တို့တို့ရှင်းရှင်း အမျှဝေသကဲ့သို့ ရှည်လျားစွာ အမျှဝေထားပုံ  
တို့ကိုလည်း တွေ့နိုင်ပေသည်။ ဆုတောင်းနှင့် အမျှဝေပုံတို့ကို လေ့လာကြည့်လျှင်  
အလျှောင်၏ စိတ်နေစိတ်ထားကို အကဲခတ်နိုင်သည်။

ခေါင်းလောင်းစာ၏ ရေးထံးများမှာ အတိုကောက် ရေးထံးများ၊ ဗျည်းပြောင်းလဲ ရေးထံးများ၊ ယပင့်ရရှိ ရေးထံးများ၊ ရေးချို့က်ချ ရေးထံးများအပြင် အခြား ထူးခြားသော ရေးထံးများကိုလည်း တွေ့ရပါသည်။

အတိုကောက်ရေးထံးများကို ခေါင်းလောင်းစာများအပြင် ပေစာ ပုဂ္ဂနိုင်စာ များတွင်လည်း တွေ့ရပါသည်။ အတိုကောက် ရေးထံးများသည် ကုန်းဘောင်းခေါ် ရေးဟန်ပင် ဖြစ်သည်။ ဘုရားနိဘုရားတွင် တွေ့ရသော ခေါင်းလောင်းစာများမှ အတိုကောက် ရေးထံးများမှာ-

| <u>ယခုခေါ်</u> | <u>ရေးခေါ်</u> |          |
|----------------|----------------|----------|
| နှစ်ဖြာ        | ၂ဖြာ           | (၁၂၂၈-၁) |
| ကိုးခန်း       | ၉ခန်း          | (၁၂၂၈-၁) |
| သာသနာ          | သာသွာ          | (၁၂၂၈-၁) |
| ကထာ            | ဇ္ဈာ           | (၁၂၂၈-၁) |
| ကဆုန်          | ဇ္ဈာ           | (၁၂၂၈-၁) |
| သမီး           | သီး            | (၁၂၂၈-၁) |
| လောက်င         | လောင်င         | (၁၂၂၉-၂) |
| လျှောက်        | လျှော်         | (၁၂၄၇-၃) |

စသည်တို့ကို တွေ့ရပေသည်။ စကားလုံးများတွင် နှစ်ဖြာ (၂ဖြာ)၊ ကိုးခန်း (၉ခန်း)၊ စသည်ဖြင့် ကိုန်းကဏ္ဍး သက်တန့် ရောန္တာရေးသားဟန်တို့ကို တွေ့ရပါသည်။ သာသနာ (သာသွာ)၊ ကထာ (ဇ္ဈာ) စသည့် စကားလုံးဆင့် ရေးဟန်မျိုးလည်း တွေ့ရပါသည်။ လောက်င (လောင်င)၊ လျှောက် (လျှော်) စသည်ဖြင့် အသတ်အစား သေးသေးတင်သုံး၍ ရေးသားသည်ကိုလည်း တွေ့ရပါသည်။

ဘုရားနိဘုရား ခေါင်းလောင်းစာများတွင် ဗျည်းပြောင်းလဲ ရေးထံးများကို လည်း တွေ့ရပေသည်။ ဒ မှ ဘ သို့လည်းကောင်း၊ စ မှ ဓ သို့လည်းကောင်း၊ ဒ မှ ဗ သို့လည်းကောင်း၊ ထ မှ ဓ သို့လည်းကောင်း၊ က မှ ဂ သို့လည်းကောင်း၊ ဒ မှ ဗ သို့လည်းကောင်း ပြောင်းလဲကာ ရေးသားအသုံးပြုကြသည်ကို တွေ့နိုင်ပေသည်။ ဥပမာအားဖြင့်-

| <u>ယခုခေတ်</u> | <u>ရှေးခေတ်</u> |          |
|----------------|-----------------|----------|
| ကျစေ           | ကျစေ            | (၁၂၂၈-၁) |
| မွှေ့ထိပ်      | မွှေ့ခြိပ်      | (၁၂၂၉-၂) |
| ပုဂ္ဂိုလ်      | ပုဂ္ဂိုလ်       | (၁၂၂၉-၂) |
| မိတ်ဖက်        | မိတ်ဘက်         | (၁၂၄၇-၃) |
| ကြည့်ဖြူ။      | ကြည့်ဖြူ။       | (၁၂၄၇-၃) |

စသည်တို့ကို တွေ့ရပေသည်။ သံညွင်းကို သံပြင်းဖြင့် ရေးသားထားသည်ကို တွေ့ရပြီး အသံထွက်အတိုင်း ရေးသားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဘုရားနီဘုရား ခေါင်းလောင်းစာများတွင် ယပင့်၊ ရရှစ် ရေးထုံးများသည် မှားယွင်းရေးသားကြောင်းကို-

| <u>ယခုခေတ်</u> | <u>ရှေးခေတ်</u> |          |
|----------------|-----------------|----------|
| ကြေး           | ကျေး            | (၁၂၂၈-၁) |
| ကြင်ဖော်       | ကြင်ဘော်        | (၁၂၄၇-၃) |
| သိမြင်         | သိမျှင်         | (၁၂၄၇-၃) |
| ကြိုးပမ်း      | ကျိုးပန်း       | (၁၂၄၇-၃) |

လည်းတို့ကို တွေ့ရပါသည်။

ဘုရားနီဘုရားရှိ ခေါင်းလောင်းစာများတွင် ရေးချာ၊ ဝိုက်ချ အသုံးများလည်း ယခုခေတ်နှင့် ကွဲပြားနေကြောင်း သိရသည်။ ဥပမာအားဖြင့်

| <u>ယခုခေတ်</u> | <u>ရှေးခေတ်</u> |          |
|----------------|-----------------|----------|
| ခေါင်းလောင်း   | ခေါင်းလောင်း    | (၁၂၂၈-၁) |
| ကောင်းစွာ      | ကောင်းစွဲ       | (၁၂၂၉-၂) |
| ကြွလာ          | ကြွလဲ           | (၁၂၂၉-၂) |
| ရုပ်တော်ပွား   | ရုပ်တော်ပွဲး    | (၁၂၄၇-၃) |

စသည်တို့ကို တွေ့ရပါသည်။

အခြား ထူးခြားသော စကားလုံးများအနေဖြင့် ယခုခေတ် ရတနာပုံကို ထိုခေတ်က “ရတနာပုံမ်” ဟူ၍လည်းကောင်း၊ တစ်ဖန် နေရာပြပုံ ၏ “၌”ကို

ထိခေတ်က “နှီက်”ဟု ရေးသားသုံးစွဲလျက် ရှိနေကြောင်း လေ့လာမှတ်သားရပေသည်။ ထိုအပြင် ယခုခေတ် ခဲ ကို “ခဲး” ဟူ၍ လည်းကောင်း၊ ယခုခေတ် သော ကို “သေား” ဟူ၍လည်းကောင်း၊ ကဲ ကို “ကဲး”၊ “အုတ်”ကို “ညှို့” ဟု လည်းကောင်း ရေးသားတတ်ကြကြောင်း လေ့လာတွေ၏ရှိရပေသည်။

သွန်းလုပ် လူၢဒါန်းသော ရပ်တော်မူဘုရားသည် မြတ်စွာဘုရားရှင် တာဝတိသာနတ်ပြည်မှ တရားဟောအပြီး သယ်ယန်ဂို့ရှင်ပြည်သို့ ပြန်ကြလာဟန်နှင့် ဥပမာပေးကာ—

“ကြွဲလာအက၊ ရွှေစင်တူခသို့။ (ဥပမာအလက်၁)” (၁၂၂၉-၂)

ဟူ၍ လည်းကောင်း၊ မိမိလူၢဒါန်းသော အလူၢကို ဝမ်းမြောက်ဝမ်းသာ ကျေနပ်ပိတိ ဗားရသော မိမိ၏စိတ်ကို ခိုင်းနှင့်ရေးဖွဲ့ထားသော စကားအဖြစ်—

“ဂျမ်းဆီထိသို့။ (ဥပမာအလက်၁)” (၁၂၄၇-၃)

ဟူ၍ လည်းကောင်း၊ အလူၢရှင်က မိမိမွေးသော သားနှင့်သမီးမှာ ကောင်းကင်တွင် ထွန်းလင်းတောက်ပနေသည့် ကြယ်ပွင့်ကလေးများနှင့် ခိုင်းနှင့်ကာ ရေးသားထားသော စကားအဖြစ်—

“ရောင်ဆိုင်ကြယ်ပွင့် သွယ်သွယ်ဆင့်သို့။” (ဥပမာအလက်၁)  
(၁၂၄၇-၃)

ဟူ၍ လည်းကောင်း၊ အလူၢရှင်က ဘုရှင်သားတော် သမီးတော်တို့ကို ပတ္တမြား၊ ရွှေစင် ရွှေသန့်တို့နှင့် ထပ်တူပြု ရေးဖွဲ့ထားသည်ကို—

“ပတ်မြားရွှေလျှော် ရင်သွေးတော် (ရူပကအလက်၁)” (၁၂၄၇-၃)

ဟူ၍ တွေ့ရပေသည်။ အလက် အဆင်တန်ဆာများဖြင့် လှပစွာ မှတ်တမ်းတင် ရေးထိုးထားသည်ကို တွေ့ရပေသည်။

(၁၂၄၇)ထိုး မောင်ကျုပ် ခေါင်းလောင်းစာတွင်—

“သုဝဏ်ရောင်ညီး၊ သံခိုက်ထီးက၊ ဝေးနီးထိန်တော်၊ အရှိန် မော်လျက်။ စိန်ကျော်လျုံပြော်။ တံခွဲတိုင်မူ” (၁၂၄၇-၃)

ဟူ၍ ရေးထိုးထားပါသည်။ တံခွဲန်တိုင်၏ ထူးခြားစွာလှပပုံကို ရေးသားဖော်ကျူးဗုံးရာတွင် အသံချို့သာမျှရှိသည်ကို တွေ့ရသည်။ ကာရန်အသုံးများနှင့် ပြေပြစ်သော ရေးဟန်ကို တွေ့ရပါသည်။

ထိုပြင် အလှုပါစည်းများကို ဖော်ပြရာတွင်-

“ပတဗြားရောင်မောင်း။ စိန်ခေါင်းလောင်းလည်း။ ြိမ့်ညောင်း  
သံသာ။ ရော်တွင်းမှာမူ။ ဒေဝါမာယူ။ ဖန်လှာရသို့ သင်းမှ  
ကြည်လင်။ ခချို့လင်တည့်။” (၁၂၄၇-၃)

ဟူ၍ ရေးထိုးထားသည်ကို တွေ့ရပေသည်။ ရှင်းရှင်းလင်းလင်း ရေးသားထားသည့်  
ရေးဟန်ကို တွေ့ရပါသည်။ လှုပါသော အလှုပါစည်းများမှာလည်း ပေါ်လွင်နေသည်  
ကို တွေ့ရပေသည်။

သဏ္ဌာန် (၁၂၂၉)ထိုး မောင်ကျိုး ခေါင်းလောင်းစဉ် အလှုရှင်သည်  
ဆုတောင်းစကားဆိုရာတွင်-

“လိုမတပဲ။ ၀၀စံ၍၏ မျက်နှာမြင်ကာ။ ချစ်ခင်ဆွား။ အသံကြားကာ။  
သနားပါစေ။ ဆုံးသဝေဝယ်။” (၁၂၂၉-၂)

ဟု တွေ့ရပေသည်။ အလှုရှင်၏ ဆုတောင်းစကားသည် ဖတ်ရှုရသူအပေါင်း  
ကြင်နာသနားဖွယ် ဖြစ်လာစေသည်။ သနားခြင်းနှင့်အတူ ချစ်ခင်နှစ်သက်မှုကို  
ပေါ်လွင်စေသော ဆုတောင်းကို ထင်ရှားစေသော ရေးဟန်ဖြစ်ပါသည်။

အလှုရှင်တို့သည် အလှုမှတ်တမ်းတင်ရာတွင် ခေါင်းလောင်းစာ အရေး  
အသားများသည် အလက်ာများဖြင့် တန်ဆာဆင်၍ လည်းကောင်း၊ ဂုဏ်တင်သည့်  
စကားလုံးများဖြင့် လည်းကောင်း၊ ရသကိုပါ ပေးစွမ်းသော အရေးအသားများ  
ဖြစ်ကြောင်း တွေ့ရပါသည်။ ။

## မြိုင်သုံးသပ်ချက်

ဘုရားနိဘုရားဝင်းအတွင်းရှိ ခေါင်းလောင်းစာများကို လေ့လာရာတွင် ခေါင်းလောင်းစာပါ သတ္တရာဇ်များအရ ခေါင်းလောင်းများသည် ကုန်းဘောင်ခေတ်တွင် လူ။ဒါန်းထားသော ခေါင်းလောင်းများဖြစ်ကြောင်း သိရပေသည်။

ဘုရားနိဘုရားရှိ ခေါင်းလောင်းစာများသည် အလှုဗုမှတ်တမ်းများ ဖြစ်သော ကြောင့် အလှုဗုပြချိန်၊ အလှုဗုရှင်အမည်၊ အလှုဗုပစ္စည်း၊ ဆုတောင်း၊ အမျှဝေ စသည်တို့ကိုသာ တွေ့ရပေသည်။ အလှုဗုမှတ်တမ်းတွင် မိမိတို့၏ အလှုဗုကို အချိန် အတိအကျ ဖော်ပြကာ ရေးထိုးမှတ်တမ်းတင်ကြသည်။ အလှုဗုပစ္စည်းများကိုလည်း အတိအကျ ဖော်ပြလေ့ရှိသည်ကို သိနိုင်သည်။

ထို့အပြင် ဘုရားရှင်၏ ဂုဏ်တော်များ အပ်ချုပ်သောမင်း၏ ဘုန်းတော်ဘွဲ့၊ များကိုပါ ရေးထိုးမှတ်တမ်းတင်ကြသည်။ တစ်ချို့ ခေါင်းလောင်းစာများသည် မြတ်စွာ ဘုရားရှင်၏ဂုဏ်တော်ကို ဦးစွာရေးဖွဲ့ဖော်ပြလေ့ရှိကြသည်။ အချို့တွင် အပ်ချုပ်သော မင်းဘုရင်၏ ဘုန်းတော်ကို ဦးစွာဖွဲ့ဆိုလေ့ရှိသည်ကို တွေ့ရပေသည်။ ဘုန်းတော် တို့ကို ဖွဲ့ဆိုရာတွင် ရေးဦးစွာ တိုင်းပြည်အပ်ချုပ်သော မင်းဘုရင်၏ အမျိုးအနှစ် တို့ကိုလည်း ဖွဲ့ဆိုသည်။

မြို့တည်နှစ်းတည်မင်းတစ်ပါး ဖြစ်သည့်အကြောင်းကိုလည်း ဖွဲ့ဆိုသည်ကို တွေ့ရသည်။ ဆုတောင်းရာတွင် လောကီအကျိုး၊ လောကုတ္ထရာအကျိုးအတွက် ဆုတောင်းကြသည်။ ဘုရားအဖြစ် ရယူလိုသောဆုကိုလည်း တွေ့ရပါသည်။ အမျှဝေ ရာတွင် တစ်ချို့မှာ မိဘနှစ်ပါး ဦးစွာအမျှဝေသူ ရှိသကဲ့သို့ အပ်ချုပ်သော မင်းဘုရင်ကို ဦးစွာ အမျှဝေထားသည်။ ဆရာ၊ မိတ်ဆွေ၊ မိုလ်များ၊ မူးမတ်၊ နှစ်သိုကြားမင်းအပြင် ယမမင်းကိုပါ အမျှဝေထားပါသည်။ မင်း၊ မိဖူရား၊ မင်း၏ ရင်သွေး သားတော် သမီးတော်တို့ကိုပါ ထည့်သွင်းအမျှဝေထားသည်မှာ ထူးခြားမှု ဖြစ်သည်။ ခေါင်းလောင်းစာများအရ အလှုဗုရှင်တို့၏ ဆန္ဒနှင့် စိတ်သောထား များကို သိရပါသည်။

ထို့အပြင် ခေါင်းလောင်း စာအရေးအသားများကို ယနေ့ခေတ်နှင့်မတူ ကွဲပြားသော စာလုံးပေါင်းသတ်ပုံများကို တွေ့ရသည်။ ထိုခေတ် ထိုကာလက ရေးထုံး များဖြစ်သော ယပင့် ရရစ် အလဲအလှယ်ရေးထုံးများကို လေ့လာတွေ့ရှိပါသည်။ ပါဋ္ဌီ မူးရင်းဝေါဟာရများ၊ ပါဋ္ဌီသက် ဝေါဟာရများကိုလည်း တွေ့ရပါသည်။ အလက်ာ အသုံးများဖြင့်လည်း ဝေဝေဆာဆာ ရေးထုံးထားသည်ကို တွေ့ရသည်။ အလှုဗု မှတ်တမ်းတွင် စာဟန် ကဗျာဟန်များဖြင့် ရေးသားခြင်း၊ နိုသယျစကားပြေ

ပုံသဏ္ဌာန်တို့ကို အသုံးပြုရေးသားထားခြင်းကို တွေ့ရပေသည်။ ဂဏီန်းသက်တဲ့  
များနှင့် ရောနောရေးသားခြင်းများ၊ ခြုံဖြီးရေးသားခြင်းများကိုလည်း တွေ့ရပေသည်။  
စာပေပုံသဏ္ဌာန်ကဲပြားမှာ၊ အချိန်ကာလကဲပြားမှာတို့သည် ရေးဟန်ကဲပြားရခြင်း၏  
အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ အကြောင်းအရာ အမျိုးမျိုး၏ သဘာဝကိုလိုက်၍  
အသုံးဟူသော စကား၏ သဘာဝမှာလည်း အမျိုးမျိုး ကဲပြားပါသည်။ အလူမှုရှင်၏  
အလုပ်အကိုင် အခြေအနေကိုလိုက်၍ ရေးဟန် ပြောင်းလဲသွားသည်ကိုတွေ့ရပါသည်။  
ဘုရားနီဘုရားရှိ ခေါင်းလောင်းစာများသည် မိမိ၏ အလူမှုမှတ်တမ်းတစ်ခုအတွက်  
သာမက သမိုင်းအထောက်အထားများလည်း ရရှိနေကြောင်း လေ့လာရပေသည်။

### နိဂုံး

အကြောင်းအရာအမျိုးမျိုး၏ သဘာဝကိုလိုက်၍ အသုံးပြုသော စကားများ၏  
သဘာဝမှာလည်း ကဲပြားပါသည်။ အလူမှုမှတ်တမ်း ခေါင်းလောင်းစာဖြစ်သောကြောင့်  
မှတ်တမ်းစကားပြောရေးဟန်ကို တွေ့ရပါသည်။ သမိုင်းသတေသနပြုစသူတို့အတွက်  
လည်း အထောက်အပုံရမည်ဟု ယုံကြည်မိပါသည်။ ရေးဟောင်းသမိုင်းဝင် ဘုရားနီ  
ဘုရား ခေါင်းလောင်းစာများနည်းတူ အခြားသောရေးဟောင်းဘုရားများရှိ ခေါင်းလောင်းစာ  
များကိုလည်း ဆက်လက်လေ့လာ ဖော်ထုတ်နိုင်မည် ဖြစ်ပေသည်။

## ကျမ်းကိုးဘာရှင်း

ခင်မင်၊ မောင်(စနဖြူ)။ (၁၉၈၇)။ မြန်မာစကား မြန်မာရှုပ်ပုံစွာ။ ရန်ကုန်၊ စာပေါ်မှာန်ပုံနှိပ်တိုက်။

ခင်မင်၊ မောင်(စနဖြူ)။ (၂၀၁၁)။ ရေးဟန်ပညာနိဒါန်း။ ရန်ကုန်၊ စိတ်ကူးချိချိ၍ ပုံနှိပ်တိုက်။ ထွန်းရှိန်၊ နတ်မောက်။ (၂၀၀၉)။ ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနှုပြည်၊ တတိယအကြိုင်း။ ရန်ကုန်၊ ကုံကော်မြှင့်စာပေ။

နေထွက်။ (၁၉၉၇)။ မွန်လေးအဘိဓာန်၊ ၁၉၉၉ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်။ ရန်ကုန်မြို့၊ ဒီဇီစာအုပ်တိုက်။

မောင်မောင်လေး၊ ဦး။ (၁၉၈၆)။ ခေါင်းလောင်းစာနိဒါန်း၊ (လက်နှိပ်စက်မူ)။ မွန်လေး၊ မြန်မာစာငွောန။ ဘာသာစာပေကော်မတီစာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ်ကြားစာတမ်း။

မြန်မာစာအဖွဲ့။ (၁၉၅၅)။ မြန်မာစွာယ်စံကျမ်း အတဲ့(၂)၊ ပဋိမအကြိုင်း။ ရန်ကုန်မြို့၊ စာပေါ်မှာန်ပုံနှိပ်တိုက်။

ချွေကိုင်းသား။ (၁၉၉၉)။ အန္စစ်-၁၀၀ပြည့် မွန်လေး၊ ပထမအကြိုင်း။ ကြီးမွားရေး ပုံနှိပ်တိုက်။

လိုင်ဝင်းဆွေ။ (၁၉၈၆)။ မြန်မာခေါင်းလောင်း၊ ပထမအကြိုင်း။ ရန်ကုန်မြို့၊ စာပေါ်မှာန်ပုံနှိပ်တိုက်။

လိုင်ဝင်းဆွေ။ (၂၀၁၄)။ ရေးဟောင်းကမ္မည်းစာများ၊ ပထမအကြိုင်း။ ရန်ကုန်။

စာပေါ်မှာန်ပုံနှိပ်တိုက်။